

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၇

**အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ)အရ အထူးကုန်စည်ခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်
လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့် အစီအစဉ်များအကြောင်းကြားစာ**

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည်-----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

လိပ်စာ-----

၁။ လူကြီးမင်း၏ -----လုပ်ငန်းမှ-----အခွန်ကာလအတွက်ကျသင့်သော အခွန်ကို ပေးဆောင်ရန်သတ်မှတ်ထားသည့်နေ့ရက်ထက် ကျော်လွန်၍ တိုးမြှင့်ခွင့်ပြုလိုက်သည်။

၂။ ပေးဆောင်ရမည့် အခွန်ငွေများမှာအောက်ပါအတိုင်းဖြစ်သည် -

(က) ဒဏ်ကြေးငွေများ - -----ကျပ်၊

(ခ) အတိုး - -----ကျပ်၊

(ဂ) အခွန်ပမာဏ - -----ကျပ်၊

ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်း - -----ကျပ်၊

၃။ အထက်ဖော်ပြပါ ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်းကို(- -) ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်ရန် ရက်တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။

(သို့မဟုတ်)

၄။ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်စေလိုက်သည် -

(က) ပထမအရစ် (ဒဏ်ကြေးငွေနှင့်အတိုးအပါအဝင် အခွန်ငွေပေါင်း -----/-) အား
(- -) ရက်နေ့၊

(ခ) ဒုတိယအရစ်(အခွန်ပမာဏ-----/-) အား (- -) ရက်နေ့။

(ဂ) တတိယအရစ်(အခွန်ပမာဏ-----/-) အား (- -) ရက်နေ့။

၅။ လူကြီးမင်း၏ လျှောက်ထားချက်အရ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးသည့် နေ့ရက်တွင် မပျက်မကွက် ပေးဆောင်ရမည်။ အခွန်ပေးဆောင်ရန် တိုးမြှင့်ပေးထားသည့်နေ့ရက်အတွင်း ပေးဆောင်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ(င) အရ ပေးသွင်းရန်ရှိသည့် အခွန်ငွေအားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်သည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း ခံရမည်ဖြစ်ပါသည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

ရုံးတံဆိပ်

မိတ္တူကို

ရုံးလက်ခံ